



# ဆောက်သံဝစ်မူလတန်းကျောင်း

ကျောင်းအုပ်၊ Ms. Valeria Brown ဖေဖော်ဝါရီလသတင်း , 2016

ခေါင်းစဉ်(1) စီမံခန့်ခွဲရေးတာဝန်ခံလက်ထောက်: Steve Snodgrass

**ဦးတည်ချက်:** အတူတကွ၊ မိသားစုများ၊ ကျောင်းသားများ၊ လူထုအဖွဲ့ဝင်များနှင့်၊ ဆောက်သံဝစ်တစ်ဝန်းတစ်ဝိုက်၊ သင်ကြားခြင်းနှင့်၊ ကွဲပြားသောယဉ်ကျေးမှုများကို ဆင်နွှဲခြင်း၊ ညွှန်ကြားမှုများ ကိုခွဲခြားခြင်း၊ မြင့်မားသော ရည်မှန်းချက်များဖြင့် ဆက်သွယ်ခြင်းနှင့်၊ စစ်မှန်သော သင်ယူမှုအတွေ့အကြုံများကို၊ ပံ့ပိုးထောက်ပံ့ခြင်းမှတစ်ဆင့်၊ ဘဝတလျှောက်လုံး အောင်မြင်ရေးအတွက်၊ စေ့ဆော်ပေးပါသည်။

**အမြင်သဘောထား:** ဆောက်သံဝစ်အသိုင်းအဝိုင်းမှ၊ ကွဲပြားခြားနားမှုကို လက်ခံခြင်း၊ လေ့လာသင်ယူမှုကို ချစ်မြတ်နိုးရန် ဖန်တီးပေးခြင်းနှင့်၊ မြင့်မားသော ရည်မှန်းချက်များအား တန်ဖိုးထားကြသည်။  
**ကျောင်းနယ်တစ်ဝန်းလုံး မျှော်မှန်းချက်များ:** ခရိုင်ထဲမှ အကောင်းဆုံး ပြုစုပျိုးထောင်ကြရန်၊ တာဝန်ကျေမြန်ကြရန်၊ ကြည်ညိုလေးစားကြရန်။

**Website:** www.eacs.k12.in.us

## မိသားစုအတွက် အကြံပြုချက်များ - ကွန်ပျူတာများ

ကျောင်း (သို့) အိမ်၌ စားရေးစုံမှမရွဲပဲ ကမ္ဘာ့အရပ်ရပ်သို့ခရီးပြုရန် ကျောင်းသားတို့အား ကွန်ပျူတာမှ ခွင့်ပြုပေးပါသည်။ ၎င်းတို့မှ လေ့လာသင်ယူမှုကို ပိုမိုလွယ်ကူစေ၍ ပျော်အောင်ဆောင်ရွက်ပေးပြီး၊ ၎င်းတို့ကို မည်သို့အသုံးပြုရမည်အကြောင်း လေ့လာသင်ယူခြင်းဖြင့် အနာဂါတ်တွင် မိမိကလေးများအား များစွာအကျိုးပြုမည်ဖြစ်သည်။

1. မိမိကလေးကျောင်း၌ ကွန်ပျူတာကို မည်သို့အသုံးပြုသည်ကို လေ့လာပါ။
2. ၎င်းတို့ကို အသုံးပြုရန် မိမိကလေးတို့မှ တစ်ရက်အတွင်း၊ တစ်ပတ်အတွင်း အချိန်မည်မျှကြာကြာ ရရှိပါသနည်း?
3. ကျောင်း၌ မိမိကလေးသည် ကမ္ဘာ့အရပ်ရပ်ကွန်ပျူတာကွန်ယက်မှ မည်သည့်ခေါင်းစဉ်မဆို ၎င်းတို့၏အကြောင်းအရာမြောက်များစွာ ပံ့ပိုးပေးသော အင်တာနက်သုံးနိုင်သလား- မသင့်တော်သော အသုံးပြုခြင်းများကို ကာကွယ်ရန် စည်းမျဉ်းများ (သို့) ရှင်းထုတ်စစ်ဆေးပေးသော အရာများ ရှိပါသလား?
4. ကျောင်း၌ ကွန်ပျူတာအသုံးပြုချိန်ကို ယေကိန်းလေး-မိန်းကလေးအတွက် အညီအမျှ အချိန်ပေးရန် သေချာအောင်ဆောင်ရွက်ပါ။ မိန်းကလေးများ ကွန်ပျူတာအသုံးပြုနေသည့်အခါ၊ ကွန်ပျူတာသုံးရမည့် လုပ်ငန်းများထဲတွင် ယေကိန်းလေးများပို၍ အရေအတွက်များနေသေးသည်။ မိမိသမီးကို ကွန်ပျူတာအသုံးပြုရန် တိုက်တွန်းအားပေးပါ။
5. အကယ်၍ မိမိအိမ်၌ ကွန်ပျူတာမရှိလျှင်၊ မိမိကလေးမှ ကျောင်းစာလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသခံစာကြည့်တိုက် (သို့) လူထုဌာနများမှ ကွန်ပျူတာ ရှိ-မရှိ လေ့လာပါ။
6. မိမိကလေးသည် ကွန်ပျူတာမှ မည်သည့်အရာများ လုပ်ဆောင်နေသည်ကိုမေးမြန်းပါ။ ခက်ခဲပုံ ပေါက်နေပါသလား? ကွန်ပျူတာပေါ်မှ သင်ယူခြင်းကို မိမိကလေးစိတ်လှုပ်ရှားပါသလား?
7. မိမိကလေးအား အိမ်၌ကူညီရန် ကွန်ပျူတာသင်တန်းများ တက်ရောက်ပြီး (သို့) လေ့လာပါ။ လူကြီးများအတွက် ဒေသခံစာကြည့်တိုက် (သို့) လူထုဌာနတို့မှ ကွန်ပျူတာ သင်တန်းများကမ်းလှမ်းထားပါသလား?



## ဘာများဖြစ်နေပါသလဲ။

### ဖေဖော်ဝါရီလ

4 ကြာသပတေး

စာဖတ်ခြင်းအစီအစဉ် (စာကြည့်တိုက်) 3:00-4:00

### 9 အင်္ဂါ

ကျောင်းဆရာလုပ်ငန်းဆောင်ရွက်ခြင်းနေ့ - ကျောင်းပိတ်သည်

11 ကြာသပတေး

စာဖတ်ခြင်းအစီအစဉ် (စာကြည့်တိုက်) 3:00-4:00

12 သောကြာ

မုန့်ကျွတ်အလှူပြုလုပ်ခြင်း ညနေ (2:15-2:45) စာသင်ခန်းထဲ၌

16 အင်္ဂါ

SPTO စက်တင်ဘာလီ ညနေ 6:00-8:00 အထိ Bell's

18 ကြာသပတေး

စာဖတ်ခြင်းအစီအစဉ် (စာကြည့်တိုက်) 3:00-4:00

25 ကြာသပတေး

စာဖတ်ခြင်းအစီအစဉ် (စာကြည့်တိုက်) 3:00-4:00

### 26 သောကြာ

စာအုပ်အကြေးများ အပြည့်အဝ ပေးရန်နောက်ဆုံးရက်



## ကျောင်းခေါ်ကြိမ်


ကျွန်ုပ်တို့ကျောင်းတစ်ခုလုံး ဖွံ့ဖြိုးရေးစီမံကိန်းတစ်စိတ်တစ်ပိုင်းမှာ၊ နှစ်ဆုံး၌ကျောင်းခေါ်ချိန် 99% ရရှိရန်ဖြစ်သည်။ အတန်းတစ်ခုစီတိုင်း ကျောင်းခေါ်ချိန်နှုန်းများကို အောက်တွင် ဖော်ပြထားပါသည်။

### 1/31 တွင်၊ လက်ရှိ ကျောင်းခေါ်ချိန်နှုန်းမှာ-

- မူကြို - မနက်ပိုင်း 96.1%, ညနေပိုင်း 95.9%
- သူငယ်တန်း 97.6%
- 1 တန်း 96.3%
- 2 တန်း 96.7%
- စုစုပေါင်း - 97.0%



ပုံမှန်ကျောင်းခေါ်ချိန်ကို မူလတန်းကျောင်းတွင် မိမိကလေး ပညာရေးအသက်မွေးဝမ်းကြောင်းတစ်ခုလုံးအတွက်၊ ကောင်းသောအစဉ်အလာကို၊ တည်ဆောက်ထားပါသည်။ ဈေးနားခြင်းနှင့် မိသားစုအရေးပေါ်ကိစ္စများအနည်းဆုံးဖြစ်နိုင်အောင်ပြုလုပ်ခြင်းဖြင့်၊ မိမိကလေးကို ကျောင်းတက်ခြင်းတွင် ဦးစားပေးမှုထိပ်တန်း၌ ရှိရန် ပြသပေးပါ။ ထို့အတူ၊ ချိန်းဆိုချက်များကို ကျောင်းဆင်းပြီးမှ၊ သို့မဟုတ်ကျောင်းပိတ်ရက်များတွင်၊ ရယူကြပါ။



မိမိချစ်ခင်နှစ်သက်သူနှင့်မုန့်ကျွတ်အလှူဆင်ခြင်း

သောကြာနေ့၊ ဖေဖော်ဝါရီ 12, 2016

မွန်းလွဲ - 2:15 - 2:45 p.m.



\*\*\*သင့်ပြက္ခဒိန်ထဲ၌ မှတ်သားထားပါ\*\*\*

## မူကြိုကလေးနှင့် သူငယ်တန်းများ ကျောင်းအပ်ခြင်း

ကြာသပတေးနေ့- (ဖတ်လ 10, 2016 မနက် 8:30-2:30 အထိ)

(ပထမဆုံးရက်မှ ကျောင်းပိတ်သည်အထိ စာရင်းသွင်းနိုင်သည်)

မူကြိုကလေးများသည် ဩဂုတ်လ 1 ရက်တွင် အသက် 4 နှစ်ပြည့်ရမည်။

သူငယ်တန်းကလေးများသည် ဩဂုတ်လ 1 ရက်၌ အသက် 5 နှစ်ပြည့်ရမည်။

နောက်ထပ်အချက်အလက်များကို နောက်မှ အိမ်သို့ပို့ပေးပါမည်။

## အောက်ဆင်းချိန် (နားချိန်)

ဟူး.....နောက်ဆုံးတော့ ဆောင်းရာသီ ရောက်လာခဲ့ပြီ။ ကျေးဇူးပြု၍ မိမိကလေးကျောင်းလာသည့်အခါ နွေးနွေးထွေးထွေးဖြစ်စေရန် ဆောင်းရာသီအနွေးထည်များ၊ ခေါင်းစွပ်များ၊ လက်အိတ်များနှင့် အစရှိသဖြင့် ဝတ်လာရန် သတိပြုပါ။ အကယ်၍ ၎င်းအရာများအတွက် ကူညီမှု လိုအပ်လျှင်၊ ကျောင်းသို့ဖုန်းခေါ်ရန် အချိန်မစောင့်ပါနှင့်။ ကျန်းမာကြံ့ခိုင်ရန် ကျောင်းသားတို့သည် ပြေးလွှားစေ့ကစားရန် လိုအပ်သည့်အတွက်၊ ဆောင်းရာသီလ ဖြစ်သော်လည်း၊ အပြင်ဖက်အောက်ဆင်းချိန် အခွင့်ထူးကိုရယူမည်ဖြစ်သည်။ အပူချိန် (10 ဒီဂရီ) သို့မဟုတ် ၎င်းအောက်ကျဆင်းနေသည့်အခါမှအပ၊ အပြင်ဖက်ကျောင်းဆင်းချိန်တွင် ကျောင်းသားများ ကျောင်းပြင်ပ၌ ကစားကြလိမ့်မည်။ ထိုအချိန်များ၌ ဆရာဝန်ထောက်ခံစာ ရရှိသော ကျောင်းသားများသာလျှင် ကျောင်းထဲ၌ နေခွင့်နိုင်သည်။

